



Foundation House

The Victorian Foundation for Survivors of Torture Inc.

ဖောက်သည်အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ

Foundation House မှ ဖောက်သည်များ၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အားပေးထောက်ခံပါသည်။

ဖောက်သည်များဆိုသည်မှာ တိုင်ပင်ဆွေးနွေးမှုနှင့် အစားထိုး ကထိမ်းများကဲ့သို့ ဝန်ဆောင်မှုများလက်ခံရရှိသူများ သို့မဟုတ် Foundation House အဖွဲ့အစီအစဉ်များတွင် ပါဝင်သူများ ဖြစ်သည်။

ဖောက်သည်အခွင့်အရေးများ

ဖောက်သည်တစ်ဦးအနေဖြင့် သင့်မှာအခွင့်အရေးရှိပါသည် -

- ခွဲခြားဆက်ဆံမှုမရှိဘဲ ဝန်ဆောင်မှုရရှိခြင်း
- လေးစားမှုနှင့် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခြင်း (၎င်းသည် မိသားစုဝင်များနှင့် စောင့်ရှောက်သူများအထိ ဖြစ်သည်)
- ရရှိနိုင်သောဝန်ဆောင်မှုများအကြောင်း အသိပေးခြင်းနှင့် သင်္ချာသည့်ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်ရှိသည်
- သဘောတူညီချက် အသိပေးခြင်း
- သင်၏ကျန်းမာရေးပြန်လည်ကောင်းမွန်လာရေး လိုအပ်ချက်များနှင့် ရည်မှန်းချက်များနှင့်အညီ အံဝင်ခွင့်ကျဖြစ်အောင် စီမံထားသော ဝန်ဆောင်မှုများကို ရရှိခြင်း
- အန္တရာယ်ကင်းပြီး နွေးထွေးကြိုဆိုသော ပတ်ဝန်းကျင်တစ်ခုတွင် ဝန်ဆောင်မှုများ လက်ခံရရှိခြင်း
- သင့်လျော်သည့် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများမှပေးသည့် ဝန်ဆောင်မှုများ ရရှိခြင်း
- ဝန်ဆောင်မှုကို ငြင်းပယ်နိုင်ခြင်း (၎င်းသည် သင်၏အနာဂတ် ဝန်ဆောင်မှုများ ရရှိခွင့်ကို ထိခိုက်စေခြင်းမရှိဘဲ)
- သင့်ဖောက်သည်မှတ်တမ်းကို အသုံးပြုနိုင်ခြင်း
- သင်၏လိုခြံရေး သို့မဟုတ် အခြားတစ်ဦး၏လိုခြံရေး အန္တရာယ်ရှိသည့် သို့မဟုတ် Foundation House မှ အချက်အလက်များကို တရားဝင် ဖွင့်ချရန်လိုအပ်သည့် ကိစ္စများမှတစ်ဆင့် အတွင်းရေးလိုခြံမှုနှင့် ကိုယ်ရေးလိုခြံမှုရရှိခြင်း
- သင်လက်ခံရရှိသည့် ဝန်ဆောင်မှုအကြောင်း တုံ့ပြန်ချက်ပေးပြီး တိုင်ကြားစရာတစ်ခုခုရှိပါက သင်၏ဝန်ဆောင်မှုများရရှိခွင့်အား မထိခိုက်စေဘဲ ၎င်းကို ချက်ချင်းမျှတစွာ စုံစမ်းစစ်ဆေးနိုင်စေခြင်း
- လိုအပ်သည့်အခါ အရည်အချင်းပြည့်ဝသောစကားပြန်တစ်ဦး ရရှိနိုင်ခြင်း (ဖြစ်နိုင်ပါက သင်ရွေးချယ်လိုသည့် လိင်အမျိုးအစားရရှိခြင်း)

ဖောက်သည် တာဝန်ဝတ္တရားများ

ဖောက်သည်တစ်ဦးအနေဖြင့် သင့်တွင် တာဝန်ရှိသည် -

- Foundation House ဝန်ထမ်းများမှ ပြည့်စုံလုံလောက်သော စောင့်ရှောက်မှုနှင့် အကြံပြုချက်များပေးနိုင်စေရန် အချက်အလက်များ ပေးခြင်း
- Foundation House ဝန်ထမ်းများအား လေးစားသမှုဖြင့် ဆက်ဆံခြင်း
- အခြားဖောက်သည်များ၏ အတွင်းရေး လိုခြံမှုနှင့် ကိုယ်ရေးလိုခြံမှု အပါအဝင် ၎င်းတို့၏အခွင့်အရေးများကို လေးစားခြင်း
- Foundation House ပရဂျက်စီယံမြေထဲသို့ သွားရောက်သည့်အခါ အခြားညွှန်ကြားမှုများကို လေးစားသည့် ပုံစံဖြင့် ပြုမူခြင်း
- အရက်သေစာ သို့မဟုတ် တရားမဝင်ဆေးဝါးများ သုံးစွဲ၍ တွေ့ဆုံမှုများကို မတက်ရောက်ခြင်း
- တွေ့ဆုံမှုများကို ဆက်လက်တက်ရောက်ပါ သို့မဟုတ် တွေ့ဆုံမှု တစ်ခုသို့ သင်မတက်ရောက်နိုင်ပါက Foundation House ကို အသိပေးအကြောင်းကြားခြင်း
- သင့်နှင့် အခြားသူများ၏ တစ်ကိုယ်ရေကျန်းမာရေး၊ လိုခြံမှုနှင့် ကျန်းမာသုခပြည့်ဝရေးကို လေးစားခြင်း

တိုင်ကြားမှုများ ဖြေရှင်းရေး

- သင့်အနေဖြင့် သင်၏တိုင်ကြားမှုသည် ကျွန်ုပ်တို့ဝန်ဆောင်မှုများ ရှေ့ဆက်ရရှိခွင့် ရပ်တန့်သွားမည်ကို စိုးရိမ်စရာမလိုဘဲ Foundation House မှ လက်ခံရရှိနေသော ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်ပါသည်။
- သင်သည် လူ့ကိုယ်တိုင်လာရောက်ခြင်းဖြင့်လည်းကောင်း၊ ဖုန်းမှတစ်ဆင့်လည်းကောင်း၊ စာဖြင့်ရေးသား၍လည်းကောင်း တိုင်ကြားနိုင်ပါသည်။
- သင့်အနေဖြင့် စကားပြန်တစ်ဦးလိုအပ်ပါက သင်စကားပြောနေသော Foundation House ဝန်ထမ်းအား သင့်အတွက် စကားပြန်တစ်ဦးစီစဉ်ပေးရန် တောင်းဆိုပါ။
- သင့်အနေဖြင့် တိုင်ကြားမှုတစ်ခုပြုလုပ်ခြင်းနှင့်ပတ်သက်၍ ထပ်လောင်းအချက်အလက်များကို www.foundationhouse.org.au မှ ရရှိနိုင်သည် သို့မဟုတ် မည်သည့်ဝန်ထမ်းကိုမဆို မေးမြန်းနိုင်ပါသည်။

ဝန်ဆောင်မှုမှ နုတ်ထွက်ခြင်း

သင့်အနေဖြင့် Foundation House ဝန်ဆောင်မှုများလက်ခံရရှိခြင်း သို့မဟုတ် Foundation House လှူဒါန်းဆောင်ရွက်မှုများတွင် ပါဝင်ခြင်းကို မည်သည့်အချိန်တွင်မဆို ရပ်တန့်နိုင်ပါသည်။ သင်သည် အနာဂတ်တွင် ဝန်ဆောင်မှုများ ဆက်လက်ရရှိလိုပါက သို့မဟုတ် လှူဒါန်းဆောင်ရွက်မှုများတွင် ပါဝင်နိုင်ခြင်းမည်ဖြစ်ပါသည်။

Foundation House အနေဖြင့် သင်သည် ဝန်ထမ်းတစ်ဦးကို ခြိမ်းခြောက် သို့မဟုတ် ထိခိုက်စေပါက သို့မဟုတ် ကျွန်ုပ်တို့၏ သတ်မှတ်အရည်အချင်းပြည့်မီရေးဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီခြင်းကဲ့သို့ အခြေအနေအချို့တွင် ဝန်ဆောင်မှုများ ရုတ်သိမ်းသွားနိုင်ပါသည်။ သင့်တော်ပါက ဝန်ဆောင်မှုရုတ်သိမ်းခြင်းအကြောင်းကို သင့်နှင့် ကျွန်ုပ်တို့ ဦးစွာဆွေးနွေးသွားပါမည်။

ကိုယ်ရေးလုံခြုံမှုနှင့် အတွင်းရေးလုံခြုံမှု

- သင့်တွင် ကိုယ်ရေးလုံခြုံမှုအခွင့်အရေးတစ်ရပ် ရှိပါသည်။
- သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကာကွယ်ပေးသည့် ဥပဒေများ ရှိပါသည်။
- အချို့ရှားပါးအခြေအနေများတွင် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အခြားသူများအား ဖွင့်ပြရန် ဥပဒေမှ ပြဌာန်းထားပါသည်။
- သင်၏ ကိုယ်ရေးလုံခြုံမှုအခွင့်အရေး အချက်အလက်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ သင့်အချက်အလက် လက်ကမ်းစာစောင်ကို ကြည့်ပါ - [ဤစာမှာ လျှို့ဝှက်သီးသန့်ဖြစ်သည်။](#)

အခကြေးငွေများ

Foundation House ဝန်ဆောင်မှုများ (လိုအပ်ပါက သက်မွေးဝမ်းကျောင်းဆိုင်ရာ စကားပြန်များ အပါအဝင်) မှာ ဖောက်သည်များအတွက် အခမဲ့ဖြစ်သည်။

ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ

BRUNSWICK (ဌာနချုပ်)

4 Gardiner Street

Brunswick, VIC 3056

ဖုန်း - 03 9389 8900

အီးမေးလ် - info@foundationhouse.org.au



Foundation House

The Victorian Foundation for Survivors of Torture Inc.